

သတင်း ထုတ်ပြန်ချက်

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်၊ မြန်မာစံတော်ချိန် ၀၇:၀၀/(UTC အချိန် ၀၀:၃၀) နာရီအထိ တားမြစ်ထားသည်။

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™

လုပ်ကိုင်မှု အခြေအနေများ စက်တင်ဘာလတွင် ဆက်လက် ဆုတ်ယုတ်လာခြင်း

အဓိက တွေ့ရှိချက်များ

ထုတ်လုပ်မှုသည် ၂၀၁၇ ခုနှစ် ဇူလိုင်လမှစပြီး အများဆုံး နှုန်းဖြင့် ကျဆင်းလာခြင်း

အော်ဒါ အသစ်များ တစ်ခုပြီးတစ်ခု ကျဆင်းလာနေခြင်းထည့်ကုန် ဝယ်ယူရေး

လေးနှစ်နီးပါးအတွင်း အလုပ်ခန့်ထားမှုများ အများဆုံး ကျဆင်းလာခြင်း

အဓိကအကျဆုံး IHS ဝယ်ယူရေးမန်နေဂျာများ၏အညွှန်း (PMI™) အရ အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများ၏ အခြေအနေများမှာ စက်တင်ဘာလတွင် လေးလဆက်တိုက် ဆုတ်ယုတ်လာခဲ့ပါသည်။

အဓိကအကျဆုံး ဂဏန်းမှာ ဩဂုတ်လတွင် ၄၈.၉ မှနေပြီး စက်တင်ဘာလတွင် ၄၉.၁ သို့ တက်လှမ်းလိုက်ရာ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ အသက်သာမှု ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။ ကျဆင်းမှုမှာ ဩဂုတ်လနှင့်တူပါက လျော့နည်းလာသော်လည်း နောက်ဆုံး အဓိက PMI ကိန်းဂဏန်းမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာမှစပြီး ဒုတိယ အနိမ့်ဆုံး ဖြစ်လာပါသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှစပြီး အများဆုံး ကျဆင်းမှုနှင့် အော်ဒါ အသစ်များ တစ်ခုပြီးတစ်ခု လျော့နည်းလာခြင်းတို့က အညွှန်းအပေါ် ဖိစီးခဲ့ကြပါသည်။

မြန်မာနိုင်ငံကမူ ဖေဖော်ဝါရီလမှစပြီး လစဉ် တွေ့မြင်ခဲ့ကြရသကဲ့သို့ ဒေသထဲတွင် အားအကောင်းဆုံး လုပ်ကိုင်နိုင်စွမ်းကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ အဓိကအကျဆုံး အညွှန်း (၅၂.၀) မှာ ဩဂုတ်လအတိုင်း မပြောင်းမလဲ ရှိနေခဲ့ရာ ထုတ်လုပ်မှုနှင့် အော်ဒါသစ် နှစ်ရပ်စလုံး အခိုင်အမာ တိုးတက်လာခဲ့ခြင်း၏ တွန်းတင်မှုကြောင့် လုပ်ကိုင်မှု အခြေအနေများ အသင့်အတင့် ကောင်းလာခြင်းကို ထောက်ပြနေပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အဓိကအကျဆုံး အညွှန်း (၅၁.၈) မှ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ အသင့်အတင့် ကောင်းလာခဲ့ခြင်းကို အချက်ပြနေသည်။ သို့ရာတွင် တိုးတက်မှုနှုန်းမှာမူ သုံးလအတွင်း အနည်းဆုံး ဖြစ်ခဲ့သည်။

ထိုင်းနိုင်ငံသည် ယခင်စစ်တမ်းကာလတွင် အပြောင်းအလဲ မရှိခဲ့ရာမှ စက်တင်ဘာလတွင် လုပ်ကိုင်မှု အခြေအနေများ ပိုကောင်းလာကြောင်းကို မှတ်တမ်းတင်လိုက်ပါသည်။ အဓိက အကျဆုံးအညွှန်း (၅၀.၆) က အနည်းငယ် တိုးတက်မှုကို အချက်ပြလိုက်ပြီး ယင်းအညွှန်းမှာ စစ်တမ်း၏ ပျမ်းမျှထက် မြင့်ပါသည်။ အလားတူ တိုးတက်မှု အရှိန်ကို ဗီယက်နမ်နိုင်ငံမှာ မြင်တွေ့ရပြီး ကုန်စည် ထုတ်လုပ်ရေး ကဏ္ဍ တစ်ခုမှာ လေးဆယ့်ငါးလဆက်တိုက် တိုးတက်မှုကို မှတ်တမ်းတင်လိုက်သည်။ သို့သော်လည်း ဗီယက်နမ်အတွက် ဖော်ပြပါ နောက်ဆုံး PMI အညွှန်း (၅၀.၅) မှာ သုံးနှစ်ခွဲကျော် ကာလအတွင်း အားအနည်းဆုံး ကိန်းဂဏန်းဖြစ်ပါသည်။

နှိုင်းယှဉ်ပြောရပါက အင်ဒိုနီးရှား၏ လုပ်ကိုင်မှု အခြေအနေများမှာ ဆက်လက် ဆုတ်ယုတ်လာခဲ့လျက် စက်တင်ဘာလတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လမှစပြီး ဒုတိယ အနိမ့်ဆုံး PMI အညွှန်း (၄၉.၁) ကို (ဩဂုတ်လထက် နည်းလျက်) မှတ်တမ်း တင်ခဲ့ပါသည်။ မလေးရှားနိုင်ငံတွင် အဓိကအကျဆုံး အညွှန်း (၄၇.၉) မှာ လေးလ အတွင်း အမြင့်ဆုံး ဖြစ်ခဲ့သည့် တိုင်အောင် လုပ်ကိုင်မှု အခြေအနေများ သင့်တင့်သည့် အရှိန်ဖြင့် ဆုတ်ယုတ်လာခဲ့ကြောင်း မြင်နိုင်ပါသည်။

ဤအတောအတွင်း စင်ကာပူနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေမှာ စက်တင်ဘာလတွင် သိသာစွာ ထိုးကျသွားကြောင်း အစီရင်ခံခဲ့ပါသည်။ အဓိက အညွှန်း (၄၃.၁) မှာ စစ်တမ်း သမိုင်းတွင် (၂၀၀၂ ခုနှစ် ဩဂုတ်လမှစပြီး) အနိမ့်ဆုံး ဖြစ်ပါသည်။

ဆက်ဖတ်ရန်...

အာဆီယံ ထုတ်လုပ်မှု PMI

ရာသီအလိုက် ညွှန်းကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသွားသည်မှာ-

"စက်တင်ဘာ PMI ဒေတာက လုပ်ကိုင်မှု အခြေအနေများ လေးလ ဆက်တိုက် ကျဆင်းသွားခဲ့သည့် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍမှ ရင်ဆိုင်နေရသည့် ပြဿနာများကို မီးမောင်း ထိုးပြလိုက်သည်။ ကုမ္ပဏီများက လုပ်ငန်းသစ်များ တစ်ခုပြီးတစ်ခု ကျဆုံးလာနေချိန်မှာ ထုတ်လုပ်မှုပါ ကျလာနေကြောင်း အချက်ပြနေကြသည်။ ယင်း၏ရလဒ်အဖြစ် အလုပ်နေရာများမှာ လေးနှစ်နီးပါး ကာလအတွင်း အပြင်းထန်ဆုံး လျော့နည်းလာခဲ့ပြီး အနာဂတ်တွင် ထုတ်လုပ်မှုဆိုင်ရာ မျှော်မှန်းချက်များအား အကောင်းမြင်မှုမှာ အားနည်းလာပါသည်။"

"ကဏ္ဍ၏ အခြေအနေ ဆုတ်ယုတ်လာမှုမှာ တစ်ရပ်လုံး မြို့ကြည့်လျှင် အနည်းအကျဉ်းသာ ဖြစ်ခဲ့သော်လည်း PMI သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှစပြီး ဒုတိယ အနိမ့်ဆုံး အဆင့်သို့ လျော့ဆင်းသွားခဲ့ပါသည်။ ဝယ်ယူအား ပျော့လာခြင်းက တိုးတက်မှု အပေါ်မှာ ဖိစီးနေသည့် အရေးကြီးဆုံး အချက်ဖြစ်ပုံရပြီး သမိုင်းစဉ် ဒေတာနှင့် ယှဉ်ပြောရလျှင် ငွေကြေးဖောင်းပွမှု ဖိအားမှာ အားပျော့လာခဲ့သည်။"

"နိုင်ငံအလိုက် ဒေတာကို ခွဲဝေကြည့်လျှင် အပြင်းထန်ဆုံး ဆုတ်ယုတ်မှုကို စင်ကာပူနိုင်ငံတွင် တွေ့မြင်နိုင်သကဲ့သို့ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံများတွင်လည်း အကျဘက် ဦးလှည့်မှုများကို တွေ့နိုင်ပါသည်။"



မြို့ပြပြောရပါက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် စက်တင်ဘာလတွင် ဆက်လက် ရှိန်းကန်နေခဲ့ရပြီး နောက်ဆုံး ဒေတာအရ လေးလဆက်တိုက် အကျဘက်သို့ ဦးတည်နေခြင်းကို အချက်ပြနေသည်။ ဒေတာဒါ ရရှိမှု ပမာဏများမှာ တစ်နှစ်နီးပါးအတွင်း ဒုတိယ အများဆုံး ကျဆင်းမှုကို ပြနေသည်။ နိုင်ငံခြားမှ ဝယ်လိုအားသည် လေးလအတွင်းမှာ တတိယအကြိမ် ကျဆင်းသွားခဲ့သော်လည်း အနည်းငယ်မျှသာ ဖြစ်ခဲ့ပါသည်။ အကျိုးဆက်အဖြစ် ထုတ်လုပ်မှုမှာ ဆက်လက်ကျဆင်းလာခဲ့ပြီး ကျဆင်းမှုအရှိန်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှစပြီး အများဆုံး ဖြစ်လာသည်။

အလုပ်သမားအင်အားမှာ ဖွံ့ဖြိုးမှုမရှိဘဲ လစဉ်မြင်တွေ့ခဲ့ကြသကဲ့သို့ စက်တင်ဘာလတွင်လည်း လျော့နည်းလာခဲ့ပါသည်။ ထို့အပြင် အလုပ်အကိုင်များ ဆုံးရှုံးလာရသည့် နှုန်းမှာ လေးနှစ်နီးပါးအတွင်း အများဆုံး ဖြစ်လာသည်။


ဝယ်လိုအား အခြေအနေများ အားနည်းလာသည်နှင့်အတူ ကုမ္ပဏီများသည် ၎င်းတို့၏ ဝယ်ယူရေး လုပ်ငန်းများကိုပါ စက်တင်ဘာလတွင် လျော့ချလာခဲ့ကြရသည်။ ထည့်ကုန် ဝယ်ယူမှုများ ကျဆင်းလာမှုမှာ လေးနှစ်နီးပါးအတွင်း အများဆုံး ဖြစ်ခဲ့ပါသည်။ ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများ လေးလဆက်တိုက် ကျဆင်းလာခဲ့လျက် ဝယ်လိုအား အားပျော့လာမှုကြောင့် မေလမှစပြီး သို့လောင်ထားသည့် ကုန်ချောများမှာ အနည်းငယ်မျှသာဖြစ်သော်လည်း ပထမဆုံးအကြိမ်အဖြစ် တိုးလာခဲ့ပါသည်။ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ဇန်နဝါရီမှစပြီး ပထမဆုံးအကြိမ်တိုးလာခဲ့ပြီး ၁၁ လအတွင်းမှာ အကြာဆုံး ဖြစ်လာသည်။

ဤအတောအတွင်း ငွေကြေးဇာင်းပွမှု ဖိအားပေးမှုများမှာ စက်တင်ဘာလတွင် အားပျော့လာခဲ့သည်။ ထည့်ကုန် ဈေးနှုန်းများမှာ သင့်တင့်ရုံမျှ မြင့်တက်လာခဲ့ကြရာ တိုးတက်မှုနှုန်းမှာ ဖြေလှယ်မှုမရှိဘဲ အနည်းဆုံး ဖြစ်လာပါသည်။ ရောင်းချရေးများ၏ ငွေကြေးဇာင်းပွမှုနှုန်းမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှစတင်ခဲ့သည့် လက်ရှိ အစဉ်ထဲတွင် အနားဆုံး ဖြစ်လာပြီး ခြုံငုံပြောရလျှင် ဒေသဓာတ်အား တက်ခဲ့ပါသည်။

နောက်ဆုံးအနေနှင့် အနာဂတ်တွင် ထုတ်လုပ်မှုဆိုင်ရာ မျှော်လင့်ချက်များမှာ စက်တင်ဘာလတွင် အပေါင်းလက္ခဏာ သဘောကို ဆောင်နေဆဲဖြစ်သည်။ သို့သော်လည်း အကောင်းမြင် စိတ်ဓာတ်မှာ ခြောက်လအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး စစ်တမ်း၏ ပျမ်းမျှထက် သိသိသာသာ နိမ့်ကျနေပါသည်။

ထုတ်လုပ်မှု PMI
အင်ဒိုင်းရှား / မလေးရှား / မြန်မာ / ဖိလစ်ပိုင်
စင်ကာပူ / ထိုင်း / ဝီယက်နမ်

ရာသီအလိုက် ညှိကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်

Lewis Cooper Economist IHS Markit T: +44 1491-461-019 lewis.cooper@ihsmarkit.com	Bernard Aw Principal Economist IHS Markit T: +65 6922 4226 bernard.aw@ihsmarkit.com
Joanna Vickers Corporate Communications IHS Markit T: +44-207-260-2234 joanna.vickers@ihsmarkit.com	

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI® ကို အင်ဒိုင်းရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဝီယက်နမ် နိုင်ငံများမှ ထုတ်လုပ်သည့် ၂၀၁၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး ဖန်တီးမှုများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် မြေပြင်ချက်များအပေါ် အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံ ထုတ်လုပ်မှုအဖွဲ့၏ ထပ်မံ တန်းစီ ၉၈% ကို ထုတ်လုပ် ပေးကြပါသည်။* မေးမြန်းရန် ဓမ္မဇာတ်စာများကို GDP အား တောက်ပုံအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် မြေပြင်ချက်များကို လစဉ် ဒုတိယ လထုတ်ပို့ရာ အောက်ခြေခြေမြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ကြားပါသည်။ စစ်တမ်း၏ ကိန်းဂဏ်းတွင် အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ 'ပြင်ညီသည့်' မြေပြင်ချက်များ၏ ရာခိုင်နှုန်းနှင့် 'အပြောင်းအလဲမရှိ' ဖြစ်ခဲ့ကြသည့်တို့၏ ရာခိုင်နှုန်း တစ်စတက်ကို စုစည်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက မြေပြင်ချက်သည် ယခင်လထက် တိုးတက်မှုကို ပြပြီး ၅၀ အောက် ဆိုပါက မြေပြင်ချက်သည် ကျဆင်းမှုကို ညွှန်ပြပါသည်။ ယင်းအောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအား မျှန်လျက် စုစည်း တွက်ယူပါသည်။ နိုင်ငံများအလိုက် မျှန်ဆွဲမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်။*

အဓိကအရာဆုံး ကိန်းဂဏ်းမှာ ထည့်ကုန်ဝယ်ယူရေးဖန်တီးမှုများ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ဝါးတို့၏ မျှန်ဆွဲတွက်ထားသည့် ပျမ်းမျှကိန်း ဖြစ်သည်- အော်ဒါသစ်များ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်အကိုင် (၂၀%)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် သို့လောင်ထားသည့် ထည့်ကုန်များ (၁၀%)။ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရန်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရသည့် အချက်များကို အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ဒေတာကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂-၂၄ ရက်များမှာ စုစည်းခဲ့ပါသည်။ PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး economics@ihsmarkit.com သို့ ဆက်သွယ်ပါ။

*ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းများ။

မသက်ဆိုင်ကြောင်း ကြေညာချက်

ဤနေရာတွင် ဖော်ပြထားသည့် ဒေတာ၏ ဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို IHS Markit မှ မူပိုင်ခွင့်သည် သို့မဟုတ် လိုင်စင်ရထားသည်။ ပါရှိသည့် ဒေတာ တစ်စုံတစ်ရာကို မိတ္တူ ကူးယူခြင်း၊ ပြန့်ပွားခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် အခြားပုံစံဖြင့် အသုံးပြုမှု အပါအဝင် ယင်းတို့သည် ကန်သတ်ခြင်းမဟုတ်ဘဲ ခွင့်ပြုချက်မရှိသည့် အသုံးပြုမှုများကို IHS Markit ထံမှ ကြိုတင် သဘောတူညီချက် မရှိလျှင် တားမြစ်ထားသည်။ IHS Markit သည် ဤနေရာတွင် ဖော်ပြထားသည့် ဒေတာအပေါ် အခြေခံထားသည့် အချက်အလက်များ ("ဒေတာ")၊ ဒေတာထုတ် အများများ၊ ဖတ်ကုန်များ၊ ချိန်လုပ်များ သို့မဟုတ် ကြွေးကြော်မှုများ သို့မဟုတ် ယင်းတို့ကို အခြေခံပြီး ဆောင်ရွက်မှုများ အတွက် သို့မဟုတ် ဆက်သွယ်လျက် မည်သို့ တာဝန်ခံမှု၊ တာဝန် သို့မဟုတ် ကတိပေးထားမှု မရှိပါ။ မည်သည့် အခြေအနေမျိုးတွင်မူ ဒေတာကို အသုံးပြုမှုအတွက် ဖြစ်ပေါ်လာနိုင်သည့် အထူး မဖော်ထုတ် သို့မဟုတ် နောက်ဆက်တွဲနှစ်ခု များအတွက် IHS Markit အား အစောဆုံး မရနိုင်။ နှင့် PMI™ သည် Market Economics Limited ၏ မူပိုင်ခွင့်ထားသော သို့မဟုတ် လိုင်စင် ရယူထားသော အမှတ်တံဆိပ်များ ဖြစ်ပါသည်။ IHS Markit သည် IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်သွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မူပိုင်ခွင့်ထားသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။

